

တၢ်အိၣ်အိၣ်ကူကူလၢလၢ

တၢ်နီၤလီၤဝံၤလီၤခံအတၢ်လီၤယုထံၣ်သ့ၣ်ညါ

လၢယနူၤအါရံၤ - လၢဒိၣ်စ့ဘၢၣ် ၂၀၂၁

ဖေဖွၢ် ၂၀၂၁ နံၣ်အပူၤ, /တၢ်မၤဝဲတၢ်အိၣ်အိၣ်ကူကူလၢလၢ တၢ်နီၤလီၤဝံၤလီၤခံအတၢ်လီၤ ယုထံၣ် သ့ၣ် ညါ တၢ်လၢဒဲကဝီၤ(၉)ဖျၢၣ်အပူၤလၢဟံၣ်ဖီဖိ(၁၀၉၂) န့ၣ်န့ၣ်လီၤပၣ်ယုၣ်ဝဲ.

တၢ်အိၣ်လၢတၢ်အိၣ်အီၤတဖၣ်အမးနီၣ်ဂံၢ်-တၢ်ဝဲၣ်ထံနီၤဖးတၢ်အိၣ်န့ၣ် ဂံၢ်န့ၣ်ဘါအတၢ်အစီ (FCS-N)


FCS-N အတၢ်ယိထံသ့ၣ်ညါတၢ်န့ၣ်အါ တက့ၢ်ဟ်ဖျါ ထီၣ် လၢ ဖြီၣ် ထံန့ၣ်./Vitamin A /ဒီး / heme iron (လၢတၢ်ထံၣ်န့ၣ် အီၤ လၢ တၢ် ဖံး တၢ်ညၣ်ဒီးညၣ်အပူၤဒီးစံးန့ၣ်ခဲအုၣ်ပှါ အ ပူၤ သုညီဝဲ ၇၁၇၁) န့ၣ် အိၣ်ဝဲလၢလၢပုၤပုၤန့ၣ်လီၤ. FCS-N အတၢ်ဟ်ဖျါအပူၤ, ဟံၣ် ဖီ ယီဖိအါဒၣ်တ က့ၢ်ဝဲ ဖျါထီၣ် ဝဲ လၢ တၢ် အိၣ်န့ၣ်ဂံၢ် န့ၣ်ဘါ လၢအ ဒီး န့ၣ်ဘၣ်ဝဲတၢ် အိၣ်လီၤဆီလီၤ သး အကလုာ် ကလုာ် တဖၣ်န့ၣ် တဖၣ် တၢ် လၢအလီၤဆီ လီၤသး ဒီး န့ၣ် တၢ်ဟ် ဖျါအီၤလၢ တၢ်လီၤယု သ့ၣ် ညါ ၂၀၂၁ နံၣ်အပူၤဘၣ် န့ၣ် လီၤ. တၢ်အိၣ်တၢ်လီၤဆီလီၤသး အ က လုာ် ကလုာ်လၢ တၢ်ဟ်ဖျါထီၣ်လၢဒဲကဝီၤတဖျၢၣ်စ့ၣ်အပူၤန့ၣ်, ဒုးန့ၣ်ဖျါထီၣ်လၢအါတက့ၢ်ဟံၣ်ဖီဖိလၢဒဲကဝီၤ(၉)ဖျၢၣ်အပူၤ န့ၣ်ဒီးန့ၣ်ဘၣ်တၢ်အိၣ်လီၤဆီလီၤသးကလုာ်ကလုာ်တဖၣ်အါဝဲစ့ၣ် ဂံၢ်ယုၣ်ဒီးတၢ်အိၣ်န့ၣ်ဂံၢ်န့ၣ်ဘါဝဲအကြၢၤဒီးစ့ၣ်ဝဲ တဖၣ်.



ဖဲလၢ FCS-N အစၢလၢဒုးန့ၣ်ဝဲလၢ ဟံၣ်ဖီဖိဖိ တဖၣ်အါ တက့ၢ်တၢ် ဟ်ဖျါ ထီၣ်လၢအ အိၣ်တၢ် အိၣ် တၢ်အီၤလၢအိၣ်ဒီး Vitamin A ဒီးဖြီၣ်ထံန့ၣ် တၢ်အိၣ် လၢ လၢပုၤပုၤကိးန့ၣ် ဒီးအခါန့ၣ်. တၢ် အိၣ် ကံၢ် စီလၢအိၣ် ဒီး heme iron အါအါ လၢအဟံးန့ၣ်အိၣ်ဘၣ်န့ၣ် အိၣ် ဒၣ်ထံဟံၣ်ဖီ ယီဖိ ၂၂% စီလၢအါအိၣ်ဒီး ၂၀၂၁ နံၣ် အတၢ်လီၤ ယုထံၣ်ညါတၢ်အအဂၢ တဖၣ် အသိး န့ၣ်လီၤ.

တၢ်န့ၣ်ဂံၢ်န့ၣ်ဘါ (၃) ကလုာ်လၢဂံၢ်(လၢ ဖြီၣ် ထံန့ၣ်, Vitamin A ဒီး heme iron) လၢမံၤဂၤမိဒီး အပူၣ်အပူၤ န့ၣ် လၢတၢ်အိၣ်ဘၣ်အီၤ နံၣ်ဘၣ်တန့ၣ် အပူၤန့ၣ်အိၣ်အါဝဲဒိၣ်မးဒိၣ်န့ၣ်ဒဲကဝီၤအဂၢတဖၣ် ဖဲလၢဘၣ်မဲန့ၣ်ဒီးမံၤလးအုၣ်ဝဲန့ၣ်လီၤ.

FCS-N ဒဲကဝီၤတၢ်အိၣ်န့ၣ်ဂံၢ်န့ၣ်ဘါလီၤဆီလီၤသးကလုာ်ကလုာ်, ၂၀၂၁



ဒဲကဝီၤတၢ်အိၣ်န့ၣ်ဂံၢ်န့ၣ်ဘါအကြၢၤဒီးစ့ၣ်, ၂၀၂၁

CAMP	BORDERLINE (N, %)	POOR (N, %)
ML	10, 4%	0
MLO	9, 9%	6, 6%
NP	8, 6%	3, 2%
BMN	7, 4%	0
TH	3, 5%	0
UM	2, 1%	0
BDY	1, 3%	0
TOTAL	40, 4%	9, 1%


FCS-N ဝဲလၢဟ်ဖျါတၢ်အိၣ်န့ၣ်ဂံၢ်န့ၣ်ဘါကလုာ်ကလုာ်ဖျးကယၢ, ၂၀၂၁



ဟံၣ်ဖီဖိအတၢ်သၣ်ဝံၤလီၤဒီးအနီၣ်ထီၣ်

HHS မ့ၢ်နီၣ်ထီၣ်ယိယိတခါလၢ(အိၣ်ဒီးတၢ်သံက့ၢ် ၆ ထံၣ်) ဒီးသိးလၢတၢ်ကထိၣ်ဒုးဝဲဟံၣ်ဖျါယိထၢအတၢ် သၣ် ဝံၤသၣ် စ့ၣ်အဂီၢ်, လၢတၢ်ဒုး အိၣ်ထီၣ်အီၤလီၤ လီၤ ဆီဆီဒီး မၤလီၤတၢ် အီၤလၢတၢ်စ့ၣ်ကါတၢ်ထီၣ်သကြီၤ တၢ်အဘၢၣ် စၢၤအဂီၢ်န့ၣ် လီၤ. တၢ်အစၢအမးတဖၣ်န့ၣ် ဟ်ဖျါထီၣ် ဟံၣ် ဖီ ယီဖိအပတီၢ် တဖၣ်လၢအမ့ၢ်ဝဲ -တၢ် သၣ်ဝံၤသးအိၣ်တ ဝဲး တုၤလၢတ အိၣ် ဘၣ်, /တၢ်သၣ်ဝံၤ သးအိၣ်ဝဲအကြၢၤ, မ့ၢ်တဖၣ် တၢ်သၣ်ဝံၤသး အိၣ်န့ၣ်နး ကလဲၣ်တဖၣ်န့ၣ်လီၤ.

By Camp, HHS 2021



၉၈% ဟ်ဖျါထီၣ်ဝဲ

တၢ်သၣ်ဝံၤသးအိၣ်တဝဲးတုၤလၢ တအိၣ်ဘၣ် လၢအပူၤကွံာ် ၃၀သီ -တၢ်အံၤအိၣ်ဒိၣ်လီၤလီၤ,တအိၣ်တလဲလၢ၂၀၂၁နံၣ်


လၢဒဲကဝီၤအတၢ်ထီၣ်သကြီၤအပူၤန့ၣ် ဒုးန့ၣ်ဝဲ ဒဲကဝီၤဝဲလၢအိၣ်ဒီး တၢ်သၣ်ဝံၤ အိၣ်တဝဲးတုၤ လၢတအိၣ်ဘၣ်အတၢ်လီၤဆီတအိၣ်ဘၣ်လၢဒဲကဝီၤ တဖျၢၣ်စ့ၣ်အပူၤ.

တၢ်ဟ့ၣ်ကူၣ်ဆၢက့ၢ်တၢ်ဘၣ်လး တၢ်အိၣ် အလုၢ်အပူၤဒီးအကၢ်အ စီတဖၣ်လၢဖျါပူၤ

တၢ်အိၣ်အခိၣ်သ့ၣ်မိၢ်ပုၤလၢတၢ်ဟ်ဖျါထီၣ် အီၤ
အါ တက့ၢ်ဒ်အမုၢ်ဟုၤဒီး တၢ်ဒံၣ်, သီအိၣ်
တၢ်အသိးဒီးဟုၤသးတဖၣ်မုၢ်တၢ်လၢအပူၤ ဒိၣ် ဝဲ.

တၢ်မၤန့ၢ် တၢ်အိၣ်အိၣ်ဒီးအကၢ်အစီလၢတၢ်စူး
ကါဝဲ တၢ် အိၣ်ကး (Food Card) န့ၣ်,
ဟံၣ်ဖိလီဖိ စ့ၤန့ၣ်
လၢဟ်ဖျါထီၣ်လၢအဆိကမိၣ်ဝဲ လၢ တၢ်
အိၣ်တၢ် အီၤတကလုၢ်ဂ့ၢ်တက လုၢ်ဂ့ၢ်န့ၣ်
အကၢ် အစီတဂ့ၢ်
ဘၣ်န့ၣ်ဒ်သိးဒီးအပူၤကွၢ်တၢ်လီၤ ယု
သ့ၣ်ညါစးထီၣ် ၂၀၂၀ န့ၣ်န့ၣ်လီၤ.

တၢ်စူးကါမ့ၢ်အုဆၢသ့တုၤလီၤတီၤလီၤအကျဲတဖၣ်, / ၂၀၂၁



တၢ်ဂ့ၢ်ကျၢ်တၢ်

1

- တၢ်ဂ့ၢ်ခဲလၢအပူၤန့ၣ်, တၢ်လီၤယုသ့ၣ်ညါတၢ်အစၢတဖၣ်ဒ်သိးလိၣ်သးဒီး တၢ်ဂ့ၢ်လၢအပူၤကွၢ် ၂၀၂၁ န့ၣ် သၢလၢတဘျီအတၢ်လီၤယုသ့ၣ်တဖၣ်န့ၣ်လီၤ.
- မိၣ်ဒံၣ်-၁၉ (COVID-19) အတၢ်ဆါမုၢ်ဆဲးမၤဘၣ်ဒီးဒဲးတၢ်သန့က့-
 - တၢ်အိၣ်န့ၢ်ဂံၢ်န့ၢ်ဘါလီၤအိၣ်လိၣ်သးကလုၢ်ကလုၢ်တဖၣ်မုၢ်တၢ်လၢတၢ်လိၣ်အီၤသုဒီးဝဲ(၉၆%)
 - တၢ်အိၣ်န့ၢ်ဂံၢ်န့ၢ်ဘါအကၢ်အစီဘၣ်တၢ်မံၣ်အုၤဒီးဖြီၣ်ထံန့ၢ်လၢတၢ်အိၣ်အီၤန့ၣ်အါဒုၣ်တၢ်တက့ၢ်ဟံၣ်ဖိလီဖိတဖၣ်ဟ်ဖျါထီၣ် လၢအမုၢ်တၢ်လၢအဆိဒီးအါဝဲဒီးတၢ်လိၣ်ဘၣ်လၢတၢ်ကဘၣ်ပညိၣ်အီၤအါလၢတၢ်ကအိၣ်ဘၣ် heme (ဟဲလၢအဆိဖိကီၢ်ဖိတပၤ) ကိးန့ၢ် ဝဲးအ ဂီၢ်န့ၣ် လီၤ.
 - တၢ်သ့ၣ်ဝဲလီၤဒီးအိၣ်ဒီးဝဲတစဲးတမ့ၢ်.
 - တၢ်အိၣ်ဒီးသ့ၣ်လးအကၢ်အစီမုၢ်တၢ်လၢအဂ့ၢ်ဒီးဝဲ.
 - တၢ်အိၣ်ခးအလုၢ်အပူၤဒီးကျိၣ်စုၤလၢတၢ်သ့တၢ်စူးအီၤလၢတၢ်အိၣ်အဂီၢ်တဖၣ်အတၢ်အိၣ်သးဆဲးဂၢ်ကျၢ်ဒီးဝဲ.



2

- ဆဲးဟ့ၣ်ဒီးတၢ်အိၣ်န့ၢ်ဂံၢ်န့ၢ်ဘါအတၢ်သ့ၣ်ညါန့ၢ်ပၢၢ်ဒ်သိးလၢကမၤဂ့ၢ် ထီၣ် တၢ်အိၣ်ဘၣ် heme iron လၢဖိသ့ၣ်, ပုၤဒိၣ်ထီၣ်သီ, ပုၤမိၢ် ဒါဒီး မိၢ်ဒုး အိၣ်ဖိန့ၢ်တဖၣ် အဂီၢ်.

3

- တၢ်အိၣ်ကးန့ၣ်တၢ်ဆဲးသုအီၤ အ သီ န့ၢ်ယံၣ်ဝဲတုၤ၂၃သီ.
- တၢ်သုစုနီၣ်ဂံၢ်လၢတၢ်အိၣ်အဂီၢ်လၢတမ့ၢ်လၢတၢ်အိၣ်ကးအပူၤဘၣ်န့ၣ် တဆိ တလဲသးဘၣ်. မုၢ်ဒီးဝဲဒ်အလီၤလီၤအသိး, ကမ့ၢ်ဝဲတလါန့ၣ်၅၁၃ဘး.

4

- ဟံၣ်ဖိလီဖိအါန့ၣ်တၢ်ဟ်ဖျါထီၣ်လၢအဆဲးသုဝဲ တၢ် ဖိၣ်အိၣ်တၢ်လၢ မုၢ်အုဆၢသ့တုၤလီၤတုၤ လီၤအ ကျိၤ အ ကျဲ(၈၉%). တၢ်ကဆဲးဟ့ၣ်ဒီးတၢ်ဂ့ၢ်တၢ်ကျိၤ တ ဖၣ် ဝဲလၢ
တၢ်သိၣ်လိၣ်ဒုးန့ၣ်မၤယုတၢ်ဖိအိၣ်တၢ်အါန့ၣ်လီၤ.
- တၢ်စူးကါသပၤလၢဘၣ်လိၣ်သးဒီးလၢအိၣ် န့ၣ်မုၢ်တၢ်တခါ လၢတၢ်ဟ်ဖျါလၢတၢ်ဖိအိၣ် တုၤအိၣ် တၢ်လၢအသု မုၢ်အုဆၢ သ့တုၤလီၤတီၤလီၤအကျိၤအကျဲ န့ၣ်လီၤ.

5

- ဟုၤသး, သိးဒီးတၢ်ဒံၣ်တဖၣ်မုၢ်တၢ်လၢအပူၤဒိၣ်ဒီးဝဲဒိၣ်မး.
- တၢ်အိၣ်အကၢ်အစီဘၣ်တၢ်ဆဲးဟ်ဖျါထီၣ်ဒီးလၢမုၢ်တၢ်လၢအအါဝဲ (>96%).
- ဟံၣ်ဖိလီဖိတဖၣ်ဆဲးဟ်ဖျါထီၣ်ဒီးလၢတၢ်သ့တၢ်အိၣ်ကးလၢကပူၤတၢ်အိၣ်အတၢ်ဖိတၢ်လံၤ တဖၣ် န့ၣ်မုၢ်တၢ်လၢအပူၤဒိၣ်ဝဲဒိၣ်မးဒီးမၤပူၤအါထီၣ်က့ၢ်တၢ်ဖိတၢ်လံၤတဖၣ်အီၤလၢတၢ်ဒီးတၢ်လုၢ်သံသီ သီသံၣ်ဘုၤကရၢၢ်ပူၤတဖၣ်, ပုၤအါတက့ၢ်ဟ်ဖျါလၢအမုၢ်တၢ်လၢအပူၤဘၣ်ဝဲ. တၢ်သ့ၣ်တၢ်ဒီး တၢ် လုၢ်လၢကရၢၢ်ပူၤန့ၣ်ကဘၣ်တၢ်မၤဂ့ၢ်ထီၣ်အါထီၣ်ဒီးအိၣ်ထွဲအီၤန့ၣ်လီၤ.

